

**KAREN NATIONAL LIBERATION ARMY SITUATION REPORT**

**Clashes June 1-18, 2011**

(Note: Period overlaps with other sitreps reflect timing differences in receipt of field reports.)

**Brigade-1**

Defection

On June 18, 2011, soldier Saw Par Kyo from BGF BN-1014 defected to our side.

သုးက့(၁)

၁/၁ ဟ့ၣ်လီသးကစီၣ်

ဖဲ ၁၈.၆.၂၀၁၁ နံၤ BGF (၁၀၁၄)အပှၤ စီဖါကွီဟဲက့ၤဟံၣ်ဖျါထီၣ်သးလာပအိၣ်.

On June 9 at 1225 hrs, our troops clashed with the enemy from LIB-218 near Kar-meh village, but casualty on enemy side not known. No casualty on our side.

သုးက့(၁)

ဖဲ ၉.၆.၂၀၁၁ နံၤ ၁၂၂၅ ဆါကတီၢ် ပပှၤဘၣ်သဂါၢ်ခးလိာ်သးဒီးဒုၣ်ဒါ ခမရ(၂၁၈) ဖဲကါ မဲသွီဃာၤဒုၣ် ဒါဘၣ်ဒိတသ့ၣ်ညါ. ပပှၤတၢ်ဘၣ်ဒိတအိၣ်.

**Brigade-2**

On June 13 at 0420 hrs, our troops in an attack wounded one enemy soldier near Nor-soe Camp.

သုးက့(၂)

ဖဲ ၁၃.၆.၂၀၁၁ နံၤ ဂီၤ ၀၄၂၀ ဆါကတီၢ် ပပှၤဖဲးပြဲး.မးဒုၣ်ဒါဖဲနီစိစခါဖီလၢာ်တဘျီ ဒုၣ်ဒါဘၣ်ဒိတဂၤ ဖဲ ၁၅.၆.၂၀၁၁ နံၤ ဟါ ၁၅၃၀ ဆါကတီၢ် ပပှၤလဲၤ န့ၣ် ကစီၤ ခး ဒုၣ်ဒါ လာ ကိ ဒု စခါတဘျီ ဒုၣ်ဒါဘၣ်ဒိတဂၤ.

On June 8 at 1430 hrs, our troops attacked the enemy at Wa-mee-la Place in Hsaw-wah-doe area, wounding 2 enemy lieutenants and one convict porter. On the same day at 2040 hrs, our troops attacked the enemy at Day-hsu-klo Place on the down side of Gor-thay-doe Village, wounding 2 enemy soldiers. Our troops captured 2 backpacks and 2 sets of webbing equipment. On June 10 at 1100 hrs, our snipers wounded one enemy soldier near Tha-aye-ta Camp.

သုးက့(၂)

ဖဲ ၈.၆.၂၀၁၁ နံၤ ဟါ ၁၄၃၀ ဆါကတီၢ် ပဖဲးပြဲးမးဒုၣ်ဒါဖဲဆီၣ်ဒါကဝီၤဝဲၣ်မံၤလၢာ်တၢ်လီၢ် တကတီၢ်ဃီ (၃)ဘျီ ဒုၣ်ဒါဘၣ်ဒိသုးခိၣ်ဂီၢ်ဂ့ၢ်(၂)ဂၤဒီးသံ(ရဲဘက်)တဂၤ. တနံၤဃီ ဟါ ၂၀၄၀ ဆါ ကတီၢ် ပပှၤန့ၣ်လီၤခးဒုၣ်ဒါ ဖဲဖီမ့ၤဖဲကီၢ်သ့ဒါသွီဖီလၢာ်ဒုၣ်ဆူၣ်ကျိတၢ်လီၢ်တဘျီ ဒုၣ်ဒါဘၣ်ဒိ(၂)ဂၤ. ပပှၤမးန့ၢ်ထာၣ်ဝံချါ(၂)ဖျါၣ်. အံၣ်ခွဲမဲ(၂) စူၣ်. ဖဲ ၁၀.၆.၂၀၁၁ နံၤ ဂီၤ ၁၁၀၀ ဆါကတီၢ် ပပှၤ လဲၤ ကစီၤ ခးဒုၣ်ဒါဖဲသအ့ထၣ်စခါတဘျီ ဒုၣ်ဒါဘၣ်ဒိတဂၤ.

Information

On June 9 in Tan-da-bin Township, the enemy troops from LIB-378/380 of MOC-9, who were going through betel-nut plantation of Gor-thay-doe villager, destroyed by cutting down villager Saw Boha's cardamom plantations, worth about 500,000 Kyats.

တၢ်ကစီၣ်

ဖဲ ထီတထူၣ်ကီၢ်ဆၢၣ် ဖဲ ခုၣ်ဒါ စကခ(၉)အပူၤ ခမရ(၃၇၈/၃၈၀)လၢအက့ၤလီၤဖဲ ၉.၆.၂၀၁၁ နံၤ ဟဲက့ၤလီၤကီၢ်သ့ဒါသးကျိးပူၤခါ ကျိဟးဂီၤကီၢ်သ့ဒါသ့ဖိစီၤဘိၣ်ဟ့ၣ်(၃၅)နံၣ် မးအံးကျိၣ်တလီၢ် လီၤလၢစ့ (၅၀၀၀၀)ကွဲး.

On June 7 at 1500 hrs, our troops clashed with the enemy troops near Dee-wah-ba paddy field in Bi-lin-doe ares. There was no casualty on our side and casualty on enemy side not known. On the same day, at 2200 hrs, our attack on the enemy in Wah-mee-kla place in Hsaw-wah-doe area wounded one enemy soldier. On June 8 at 1030 hrs, our snipers attacked the enemy near Thaye-ta Camp, killing one at 1038 hrs and wounding one later.

သုးက့(၂)

တၢ်ဒုးကစီၣ်

ဖဲ ၇.၆.၂၀၁၁ နံၤ ဟါ ၁၅၀၀ ဆၢကတီၢ် ပပူၤဘၣ်သၢကါးခးခုၣ်ဒါဖဲဘီလုၣ်ဒါကဝီၤ ဒံဝါဟ် စံာ်ပျီဆၢလၢာ် တဘျီ ပပူၤတၢ်ဘၣ်ဒိတအိၣ် ခုၣ်ဒါတၢ်ဘၣ်ဒိတသ့ၣ်ညါ. တနံၤဃီ ဟါ ၂၂၀၀ ဆၢကတီၢ် ပ စဲးပြဲးမးခုၣ်ဒါ ဖဲဆိၣ်တၢ် ဒါကဝီၤတၢ်ခံၤလၢာ်တဘျီ ခုၣ်ဒါဘၣ်ဒိတက. ဖဲ ၈.၆.၂၀၁၁ နံၤ ဂီၤ ၁၀၃၀ ဆၢကတီၢ် ပပူၤလဲၤကစီၤမးခုၣ်ဒါလၢ သအ့ထၣ်စခါကပတဘျီ ဒီး ဖဲ ၁၀၃၈ ဆၢကတီၢ် ခုၣ်ဒါဟဲ ထုးက့ၤအပူၤခါ ပပူၤဆဲးခးဒီးတဘျီ ခုၣ်ဒါသံတက. ဘၣ်ဒိတက.

On June 1 at 1900 hrs, our attack on enemy troops, returning to base, wounded one enemy soldier on Da-ner-mu-lu Hill in Si-hkeh-doe area.

သုးက့(၂)

ဖဲ ၁.၆.၂၀၁၁ နံၤ ဟါ ၁၉၀၀ ဆၢကတီၢ် ပစဲးပြဲးမးခုၣ်ဒါလၢအက့ၤလီၤတဖုဖဲစံာ်ဃဲဒါကဝီၤ တၢ်နာမူ လုၢ်တဘျီ ခုၣ်ဒါဘၣ်ဒိတက.

**Brigade-3**

On June 13 our troop attack on the enemy troops wounded 2 enemy soldiers.

သုးက့(၃)

ဖဲ ၁၃.၆.၂၀၁၁ နံၤ ပူၤစဲးပြဲး(၂)မးခုၣ်ဒါဖဲမိနဲကဝီၤ(၂)ဘျီ ခုၣ်ဒါဘၣ်ဒိ(၂)က.

On June 8 in the area of our Bn-8, our troops clashed with the enemy on the bank of Saw Moshay Pond. On June 11 our troops ambushed the enemy at Maw-neh Area. In the 2 clashes, 3 enemy troops were killed, but wounded not known. There was no casualty on our side.

သုးကု(၃)

ဖဲသုးရွာ(၈)ဟီၣ်ကဝီ ဖဲ ၈.၆.၂၀၁၁ နံၤ ပပှာဘၣ်သ ဂၢ်ခးဒီးဒုၣ်ဒါဖဲ စွီမိၤရွှေ ကွံကၢ် ခိၣ်တဘျီ. ဖဲ ၁၁.၆.၂၀၁၁ နံၤ ပပှာခိးခးဒုၣ်ဒါဖဲမိနဲကဝီတဘျီ တၢ်ဒုးခံဘျီလၢ် ဒုၣ်ဒါသံ(၃)ဂၤ ဘၣ် ဒိတသ့ၣ်ညါ. ပပှာတၢ်ဘၣ်ဒိတအိၣ်.

On June 13 our special op troops wounded 2 enemy soldiers in Maw-ga-neh area.

သုးကု(၃)

ဖဲ ၁၃.၆.၂၀၁၁ နံၤ ပပှာဖဲဒုး(၂)မၤဒုၣ်ဒါဖဲမိနဲကဝီ(၂)ဘျီ ဒုၣ်ဒါဘၣ်ဒိ(၂)ဂၤ.

**Brigade-5**

On June 5 our attack wounded one enemy soldier at Kyo-lo. On June 6 our attack wounded one enemy soldier at Kyo-kyeh-day. At 1230 hrs, our side attacked the enemy on Hsa-law-kyo Height, but casualty not known. On June 7 at 0945 hrs, our troops fired on the enemy, but casualty on enemy side not known. On the same day, at 1300 hrs, our attack on the enemy on Toe-lu Hill killed 2 enemy soldiers.

သုးကု(၅)

ဖဲ ၅.၆.၂၀၁၁ နံၤ ပပှာဖဲဒုးလီၤဆီခးဒုၣ်ဒါဖဲကွီၣ်လိၣ်တဘျီ ဒုၣ်ဒါဘၣ်ဒိတဂၤ. ဖဲ ၆.၆.၂၀၁၁ နံၤ ပပှာဖဲဒုးလီၤဆီခးဒုၣ်ဒါဖဲကွီၣ်ကွဲၣ်ဒုတဘျီ ဒုၣ်ဒါဘၣ်ဒိတဂၤ. ၁၂၃၀ ဆၢကတီၢ် ပပှာလဲၤခး ဒုၣ်ဒါ ဖဲဆၢလီၤကွီၣ်တဘျီ ဒုၣ်ဒါဘၣ်ဒိတအိၣ်. ဖဲ ၇.၆.၂၀၁၁ နံၤ ၀၉၄၅ ဆၢကတီၢ် ပပှာဖဲဒုးလဲၤခးဒုၣ်ဒါ၊ ဒုၣ်ဒါတၢ်ဘၣ်ဒိတသ့ၣ်ညါ. တနံၤဃီ ၁၃၀၀ ဆၢကတီၢ် ပပှာခိးခး ဒုၣ်ဒါဖဲတိၤ လုၢ်ခိၣ်တ ဘျီဒုၣ် ဒါ သံ(၂)ဂၤ.

On June 8 our troops attacked the enemy at Hkaw-daw-ko and Hsa-law-kyo Height, but casualty on enemy side not known. On June 16 our troops attacked the enemy at (B-831/326), but casualty on enemy side not known. On the same day, our attack at Htee-theh-ta wounded one enemy soldier. Our attack at a place between Haw-ma-daw and Htee-law-bler-kyo Height killed one enemy soldier. On June 10 our troops attacked the enemy at a place between Haw-ma and Ga-zer-ga-ba, but casualty not known. On the same day at 1600 hrs, our troops again attacked the enemy at a place between Haw-ma and Ga-zer-ga-ba, wounding on enemy lieutenant. On the same day at 1500 hrs, our snipers attacked the enemy at Maw-pu, but casualty on the enemy side not known. In all the actions, there was no casualty on our side.

သုးကု(၅)

ဖဲ ၈.၆.၂၀၁၁ နံၤ ပပှာဖဲဒုးမၤဒုၣ်ဒါဖဲဃီၣ်ဒီးခိၣ်တဘျီ၊ ဆၢလီၤကွီၣ်တဘျီ ဒုၣ်ဒါတၢ် ဘၣ်ဒိ တသ့ၣ်ညါ. ၁၆.၆.၂၀၁၁ နံၤ ပပှာခိးခးဒုး ဒုၣ်ဒါဖဲ (B-831/326) တၢ်လိာ်တဘျီ ဒုၣ်ဒါတၢ် ဘၣ်ဒု တ သ့ၣ် ညါ. တနံၤဃီ ပပှာဖဲဒုးလီၤဆီမၤတၢ်ဒုးဒုၣ်ဒါ ဖဲထံသဲထံတဘျီ ဒုၣ်ဒါဘၣ်ဒိတဂၤ. တနံၤဃီ ပပှာခိးခး ဒုးဒုၣ်ဒါဖဲ ဟီၣ်မးဒီးထံလီၤဘျီကွီၣ်ဘၣ်စၢတဘျီ ဒုၣ်ဒါ သံတဂၤ. ဖဲ ၁၀.၆.၂၀၁၁ နံၤ ပပှာဖဲဒုး လီၤဆီမၤ ဒုၣ်ဒါဖဲဟီၣ်မး

ဒီကစာကပတဘျီ. တနံဃီ ဖဲ ၁၀.၆.၂၀၁၁ နံၤ ဟါ ၁၆၀၀ ဆာကတီၢ် ပပှာဲးပြဲးလီၤ ဆီမးဖဲ ဟီၣ်မး ဒီကစာကပတဘျီ န့ၣ်ဒါ ဘၣ်ဒိ သး ခိၣ်ဂီၢ်ဂ့ၢ်တက့ၤ ဖဲ ၁၀.၆.၂၀၁၁ နံၤ ၁၅၀၀ ဆာကတီၢ် ပပှာဲးလဲၤကစီၤဒး န့ၣ်ဒါ ဖဲ မိၤ ဖုတဘျီ န့ၣ်ဒါသံဘၣ်ဒိတသ့ၣ်ညါ. တၢ်ဒုးခဲလၢၣ် ပပှာဲးတၢ်ဘၣ်ဒိတအိၣ်.

On June 6 at 0800 hrs, our troops attacked enemy troops from LIB-339 at a place between Mehtha-mu and Kwee-lay, killing 2 and wounding 2. The enemy troops took flight and 6 of them were missing. On June 14 a soldier from BGF Bn-1014, named Mor Dah, aged 38, defected to our side with one AK with 30 rounds.

ဖဲ ၁၅.၆.၂၀၁၁ နံၤ ဂီၤ ၀၈၀၀ ဆာကတီၢ် ပပှာဲးန့ၣ်ဒါ ခမရ(၃၃၉) ဖဲမိၢ် သမူဒီး ကွံလ့ ဘၢၣ်စၢၤတဘျီ န့ၣ်ဒါသံ(၂)ဂၤ ဘၣ်ဒိ(၂)ဂၤ ဃုၢ်ကွံၣ်လီၤမိၢ်(၆)ဂၤ ခိၣ်န့ၢ်က့ၤတၢ်ကစီၣ် ဖဲ ၁၄.၆.၂၀၁၁ နံၤ (၁၀၁၄) အပှာဲး အမံးမိၢ်ဒါသးနံၣ်(၃၈)နံၣ် ဟ့ၣ်က့ၤပာ်ဖျါထီၣ်သးဃုၢ်ဒီး **AK** တခိၣ် အချံ(၃၀)ဖျါန့ၣ်.

**Brigade-6**  
Information

On June 3 at 1720 hrs, about 200 troops of LIB-201 and LIB-202, under enemy Division-22 arrived in 15 trucks at Chaw-daw place. At 1900 hrs, they arrived at Go-haw-ta. Enemy troops on Kawkareik road numbered about 80, the ones at Aw-traw numbered about 70, while the ones at Go-toh-leh near Pee-da-meh-ko numbered about 50. On the same day, enemy troops numbering about 80, led by Chit San Oo, of LIB-546, under MOC-12 came to set up post on Mana-say Pagoda Hill. On June 4 Column-2 of LIB-208, led by Nay Myo Aung, demanded 35 bamboo poles 15 feet long, from each of the villages of Ta-doe-ko, Klee-poe-kee, Kleh-poe-ta and Peh-traw-du. Each village had to provide 2 men to work for the column. The villagers were told that action would be taken if they failed to comply with the demand.

သုးက့(၆)  
၁/၁ ကစီၣ်

ဖဲ ၃.၆.၂၀၁၁ နံၤ ဟါ ၁၇၂၀ ဆာကတီၢ် ပှာဲးတီၢ်ခိၣ်ရီၤဖဲတသ့ၣ်ညါ န့ၣ်ဒါ တပ်မ(၂၂) ခမရ(၂၀၁/၂၀၂) ဟဲထီၣ်ကါ(၁၅)ခိၣ် ဂံၢ်ဘါကအိၣ်(၂၀၀)ဂၤ ဟဲထီၣ်အိၣ်ပတုၣ်ဒီးတီၢ်တၢ်လီၤ. ဖဲ ၁၉၀၀ ဆာကတီၢ် တုၤထီၣ်ကိၣ် ဟီၣ်ထ့ၣ်. ကီးတရံးကျဲတန့ၣ်ဂံၢ်ဘါအိၣ်(၈၀)ဂၤ အိၣ်ဖဲ အ<sup>၀</sup>တြိတ န့ၣ်ဂံၢ် ဘါကအိၣ် (၇၀) ဂၤ အိၣ် ဖဲတမဲၢ်ခိၣ်ဃးကီး ထီၣ်လဲၤတန့ၣ် ဂံၢ်ဘါကအိၣ်(၅၀)ဂၤ တနံဃီ ဖဲယၣ်ကွီၣ်လ့ စကခ(၁၂) ခမရ(၅၄၆) န့ၣ်စါအူတီၢ်ခိၣ်ရီၤမဲ ဂံၢ်ဘါ ကအိၣ်(၈၀)ဂၤ ဟဲဆီလီၤမးနးစ့ၤဃိၣ်လျှာ်. ဖဲ ၄.၆.၂၀၁၁ နံၤ န့ၣ်ဒါ ခမရ(၂၀၈) သုးက့(၂)တီၢ်ခိၣ်ရီၤမဲန့ၣ်မိၢ်အိၣ် ဃုၣ်ဝဲသ့ၣ်တဖျါန့ၣ်(၃၅)ဘိ ထီ(၁၀)ဖျါ. ဃုၣ်ဝဲသ့ၣ်တဖျါ - တဒါၣ် ခိၣ်၊ ကျဲးဖိခံ၊ ကျဲးဖိထံၣ်၊ ပဲတြိဒူသ့ၣ်တဖျါ ကလဲၤ(၂)ဂၤ မာပှာဲးလဲၤန့ၢ်အီၤတၢ်လီၤမ့ၢ်တလဲၤကဟံးန့ၢ်အရ့.

On June 5 at 1145 hrs, our troops from Coy-2, Bn-16, attacked the enemy troops from Column-1/2 of LIB-373, at a place between Myeh-tha-ya and Kyaw-koo villages, killing one enemy Coy commander and wounded one private. The enemy troops forced the villagers of Myeh-tha-ya and A-plaw to carry their bags and go in front of them. In addition, they looted the

belongings of the villagers and fired on the villages with heavy and light weapons. On June 6 at 1505 hrs, our troops from Coy-2 of Bn-16 attacked, in Meh-ka-tha, the enemy troops from Column-1 of LIB-563, led by May Chay Za, killing 2 and wounding seriously 2 enemy troops. No casualty on our side.

သုးက့(၆)

တၢ်ဒုးကစီၣ်

ဖဲ ၅.၆.၂၀၁၁ နံၤ ဂီၤ ၁၁၄၅ ဆၢကတီၢ် ပပှၤသုးရ့ၣ်(၁၆)သုးဒု(၂)ဒုၣ်ဒါ ခမရ(၃၇၃) သုးကျိၤ(၁/၂) ပၢ်ဖျိၣ်အ့မ့စီတီၢ်ခိၣ်ရိၤမဲအ့ၣ် တၢ်ဒုးစဲးပြဲးကဲထီၣ် သးဖဲမွဲၣ်သုၣ် ယၢ်ဒီးကွီး ကူၣ်ဘၢၣ် စၢၤတဘျီ ဒုၣ်ဒါသံသုးဒုခိၣ်တ ဂၤ ဘၣ်ဒိသုးဖိတဂၤ တကတီၢ်ဃီ ဒုၣ်ဒါကိးဆူၣ်မၤဆူၣ်ကမုၢ် မွဲၣ် သုၣ်ယၢ်ဒီးအပျီၣ်ကမုၢ် မၤဝံန့ၢ်အထၢၣ်ဝံချၢ မၤကမုၢ်လဲၤလၢအမဲၣ်ညါဒီးအကဆူးလၢ ကကဲတၢ် ဒီသၢလၢဒုၣ်ဒါအဂီၢ်အမဲၣ်ညါ ဟံးဆူၣ်ကမုၢ်အတၢ်ဖိတၢ်လံၤ ဒီးကျိၣ်စ့တံခးလီၤကျိၣ်ဒိၣ်၊ ကျိဖိလၢသွီ ပှၤဘၣ်ဟးဂီၤကမုၢ်ဟံၣ်သုၣ်တဖၣ်လီၤ ဖဲ ၆.၆.၂၀၁၁ နံၤ ဟါ ၁၅၀၅ ဆၢကတီၢ် ပပှၤသုး ရ့ၣ် (၁၆)သုးဒု(၂)န့ၢ်လီၤခးစဲးပြဲးဒုၣ်ဒါ ခမရ(၅၆၃)သုးကျိၤ(၁) မ့ကူၣ်စၢၤ တီၢ်ခိၣ်ရိၤမဲအ့ၣ် ဖဲမိၢ်ကသး ဒုၣ်ဒါသံ(၂)ဂၤ ဘၣ်ဒိဆါ(၂)ဂၤ ပပှၤတၢ်ဘၣ်ဒိတအိၣ်.

On June 6 at 1340 hrs, combined troops from enemy LIB-548, IBs-231 and 230 coming to Taung-thon-lon-taung-pya and Thit-chauk-bin clashed with our troops from Klo-too-baw operation group, Bns-18 and 101. One enemy soldier was killed. On the same day at 0840 hrs, the 2nd Lt. Saw Htoo Pa group from our Bn-18 entered and attacked a unit of Div-22. At 1300 hrs, it attacked the enemy again near Aung-lun village, wounding one enemy soldier. On the same day, at 1500 hrs, our troops from Coy-3 of Bn-18 attacked at Aung-pa-doh the enemy troops from enemy Div-22. Casualty on enemy side not known. At 1300 hrs, our troops from Coy-2/3 of Bn-18 attacked, at Aw-gor, the enemy troops from LIB-546, killing one enemy soldier. On June 7 at 1500 hrs, our troops from Coy-2/3 of Bn-18 attacked, near entrance to Norway-mo village, the enemy troops from Div-22, killing 2 enemy soldiers. In all the actions, there was no casualty on our side. After the clashes, the enemy fired heavy weapons into No-neh Village, wounding one Buddhist monk. On June 7 at 1120 hrs, Saw Poe Toe from Coy-3 of Bn-18 attacked the enemy at a place between Tha-waw-thaw and Kya-ga-wa, killing one enemy soldier. There was no casualty on our side.

သုးက့(၆)

ဖဲ ၆.၆.၂၀၁၁ နံၤ ၁၃၄၀ ဆၢကတီၢ် ဒုၣ်ဒါ ခမရ(၅၄၈)၊ ခလရ(၂၃၁)(၂၃၀) ပၢ်ဖျိၣ်သး ဟဲထီၣ်တီၣ်သိ လိတီၣ်ပှၢ်၊ သုၣ်ခိၣ်ပှၢ်ဘၣ်သဂၢ်ဒီးပပှၤကျိၣ်ထူၣ်တီၢ်ဒုၣ်ယၢ်ကရူၢ်၊ သုးရ့ၣ်(၁၈) (၁၀၁) တ ဘျီ ဒုၣ်ဒါသံတဂၤ တနံၤဃီ ၀၈၄၀ ဆၢကတီၢ် ပပှၤသုးရ့ၣ်(၁၈)သုးခိၣ်ဖိစီထူၣ်ဖးအ့ၣ် န့ၢ်လီၤ ခးဒုၣ် ဒါသုးတြိၤ (၂၂)ဖဲ က တိ ထၣ် တဘျီ. တနံၤဃီ ၁၃၀၀ ဆၢကတီၢ် ခးက ဒီးဒုၣ် ဒါဖဲ အိလၢ သွီဃၢၤတဘျီ ဒုၣ်ဒါဘၣ်ဒိတဂၤ တနံၤဃီ ဟါ ၁၅၀၀ ဆၢ ကတီၢ် ပပှၤသုးရ့ၣ် (၁၈) သုးဒု(၃)ခး စဲးပြဲး ကဒီး ဒုၣ်ဒါသုးတြိၤ(၂၂)ဖဲအိဖးဒိၣ်တဘျီ ဒုၣ်ဒါ သံဘၣ်ဒိ တသုၣ်ညါ. ဖဲ ၁၃၀၀ ဆၢကတီၢ် ပပှၤ သုး ရ့ၣ်(၁၈)သုးဒု(၂/၃)ခးကဒီးဒုၣ်ဒါ ခမရ(၅၄၆) ဖဲအိကိ တဘျီ ဒုၣ်ဒါသံတဂၤ ဖဲ ၇.၆.၂၀၁၁ နံၤ ၁၅၀၀ ဆၢကတီၢ် ပပှၤသုးရ့ၣ်(၁၈)သုးဒု(၂/၃)ခးစဲးပြဲးဒုၣ်ဒါသုးတြိၤ (၂၂)ဖဲနီၣ် ရ့ၣ်မိၢ်သွီခိၣ်ထိးတဘျီ ဒုၣ်ဒါသံ(၂)ဂၤ တၢ်ဒုးခဲလၢၣ် ပပှၤတၢ်ဘၣ်ဒိတအိၣ်. တၢ်ကဲးထီၣ်ဝံၤ ဒုၣ်ဒါ

ခးလီ ကျိဖးဒိန် လီ တဲာ်လာနိန်နဲာ်သွီပူဘာ်ဒိသီခါတပါ. ဖဲ ၇.၆.၂၀၁၁ နံ ၁၁၂၀ ဆာကတီာ် ပပုာ်သးရုာ် (၁၈)သးဒု (၃) စီဖိတိးခးဒုာ်ဒါဖဲသွီသးဒီးကူးကဝးဘာ်စးဒုာ်ဒါသံတဂး ပပုာ်တီာ် ဘာ်ဒိတအိန်.

On June 13 at 1090 hrs, our troops from Bn-18 ambushed a group from enemy LIB-201 at a place between Ku-doh and Dort-praw, killing 2 and wounding 5. Two among the wounded were in serious condition. One villager used as forced labor by the enemy was also killed. There was no casualty on our side. Column-1 of enemy LIB-201 remained in the Akyu Buddhist Monastery. In Chauk-pya village were more than 50 troops from LIB-81 and there was also operation commander staying at Ku-doh. On June 14 enemy troops of IB-61 led by Tha Tun Aung came into the area of our Bn-16 and there was increased enemy activity.

သးကု(၆)

ဖဲ ၁၃.၆.၂၀၁၁ နံ ၁၀၅၀ ဆာကတီာ် ဒုာ်ဒါ ခမရ(၂၀၁) အဒုာ်လာကူး ဆာအပုာ် ဆါပ ပုာ်သးရုာ်(၁၈)မး ဒီးစးပြး(၂)ဖဲဒုာ်ဒိန်ဒီးဒီးပြီဘာ်စးတဘျီ ဒုာ်ဒါသု(၂)ဂးဘာ်ဒိ(၅)ဂး ဘာ်ဒိ အ ကျါဘာ်ဒိဆါဆါ(၂)ဂး တာ်ဒုးဆာ ကတီာ် မုာ်လာဒုာ်ဒါကိးဆုာ်ဃုာ်ကမုာ်အဃိ ပုာ်ဒွီပြာ်သွီဖိ ဘာ် သံတဂးအမံးစီအသုာ်. ပပုာ်တီာ်ဘာ်ဒိတအိန်. တကတီာ်ဃိ အကူပြာ်သီခါဖျာ်အိန်တုာ် ခမရ(၂၀၁) သးကျိ(၁)တဒုာ်. ဖဲဒွီပြာ်သွီအိန်တုာ် ခမရ(၈၁) ဒီး ဒုးယးခိန်အိန်ဖဲ ဒုာ်ဒိန် တီခိန်ရိမဲတသုာ်ညါ ဂံာ်ဘါ(၅၀)ဘျဲာ်. ဖဲ ၁၄.၆.၂၀၁၁ နံ သးရုာ်(၁၆) ဟိန်ကဝီ ဒုာ်ဒါ ခလရ(၆၁) သါထိအိန် တီခိန် ရိမဲဟဲနုာ်ဟူးဂဲအါထိန်.

On June 6 at 1425 hrs, enemy Tactical Command-222 Commander based at Ku-doh combined forces with Column-1 of LIB-201 and IB-81 and moved back to Dort-praw village. The enemy LIB-546 based at Lar-da-gaw went back to drawdown ration and came back to set up posts at two places in Hko-ther-hsee village and Haung-tha-raw place. Enemy LIB-81 went back to drawdown ration and came back to set up post at Da-meh-ko.

သးကု(၆)

ဖဲ ၁၅.၆.၂၀၁၁ နံ ဟါ ၁၄၂၅ ဆာကတီာ် ဒုာ်ဒါ(၂၂၂)ဗျူဟာမုးအိန်ဒုာ်ဒိန်ဟိန်ဖျိာ်သးဒီး ခမရ(၂၀၁) သးကျိ (၁)ဒီးခလရ(၈၁)ကုာ်သးလီအသးဖဲဒီးပြီသွီ. ဒုာ်ဒါ ခမရ(၅၄၆) အိန်လါတ ကိကုာ်ထူးထိန်တီာ်အိန်ဝံဟဲ ထိန်ကဒါကုာ်တုာ်ဃိာ်သးဆဲသွီခံလီဟိန်သရိတီာ်လီာ်. ဒုာ်ဒါ ခလ ရ (၈၁) သးကျိ(၁)ကုာ်ထူးထိန်တီာ်အိန်ဝံ ဟဲကုာ် ထိန်ကဒါတုာ်တဲာ်ခိန်.

**Brigade-7**

**Defection**

On June 1, 3 soldiers from BGF Bn-1020 defected to our side. They are: 1. Lay Wah, aged 36; 2. Nay Aye, aged 16; 3. Kyaw Soe May Htoo, aged 15. They brought in one M-79 with 14 rounds, two M-16, 4 magazines with 200 rounds and one .45 pistol with 7 rounds, and one Yazu radio transceiver.

သုးက့(၇)

ဖဲ ၁.၆.၂၀၁၁ နံၤ BGF (၁၀၂၀)အပှၤဟဲက့ၤမၤသကိးတၢ်ဒီးပှၤ(၃)ဂၤ ၁. လုဝါ(၃၆)နံၤ သုးခိၣ်ဂီၢ်ဂ့ၢ် ၂. နၢ်အ့ (၁၆)နံၤ ၃. ကွီၤစိမ့ထူ(၁၅)နံၤ. ဟဲစိၣ်ဃုာ် M-79 တခိၣ် အချံ(၁၄)ဖျၢၣ်၊ M-16 (၂)ခိၣ်၊ မဲးကစ့ထီ(၄) ဘ့ၣ်၊ အချံ(၂၀၀)ဖျၢၣ်၊ .၄၅ တခိၣ်၊ အချံ(၇)ဖျၢၣ်၊ စဲးကတိၤတၢ်ဖိယၢ်စူတဖျၢၣ်.

On June 7, 2 soldiers from BGF Bn-1015 defected to our side. They are A-neh (aged 28) and Panya-u (aged 30). They brought in one radio transceiver. On June 12 one BGF soldier from Bn-1017, named Eh-ka-lu, defected to our side with one M-79 and 24 rounds.

သုးက့(၇)

ဖဲ ၇.၆.၂၀၁၁ နံၤ BGF အပှၤ(၁၀၁၅)ဟဲက့ၤမၤသကိးတၢ်ဒီးပှၤ(၂)ဂၤ ၁. အနဲၤ(၂၈)နံၤ၊ ၂. ဖါညှိၣ်အုၣ် (၃၀) နံၤဒီးဟဲက့ၤစိၣ်ဃုာ်စဲးကတိၤတၢ်ဖိတဖျၢၣ်. ဖဲ ၁၂.၆.၂၀၁၁ နံၤ BGF (၁၀၁၇) အပှၤအမံၤအဲၣ်ကလုာ် ဟဲက့ၤဟ်ဖျါထီၣ်သးဃုာ်ဒီး M-79 တခိၣ် အချံ(၂၄)ဖျၢၣ်.

On June 14 at 1500 hrs, our troops ambushed the enemy troops from LIB-547 at Mo-pya-ta-da, killing one and wounding 3 enemy soldiers. Among the casualty were 2 seriously wounded column commanders.

သုးက့(၇)

ဖဲ ၁၄.၆.၂၀၁၁ နံၤ ဟါ ၁၅၀၀ ဆၢကတီၢ် ပပှၤခးဒုၣ်ဒါ ခမရ(၅၄၇)ဖဲမိပျာ်တတါတဘျီ ဒုၣ်ဒါသ့တဂၤ ဘၣ်ဒိ (၃)ဂၤ အကျါပာ်ဃုာ်သုးကျိၤခိၣ်(၂)ဂၤ ၊ ဘၣ်ဒိနးနး.

On June 16 two personnel, named Kyaw Kwee, aged 35, and Kyaw Ler, aged 35, from the so-called KNU/KNLA Peace Council defected to our side. Six soldiers from enemy LIB-339 deserted. All the six died and their bodies were found in Mawpoe-kla. On June 15 at 1800 hrs, a sergeant from enemy LIB-547 was killed in an attack by our troops at Mor-ber-ko Place.

သုးက့(၇)

ဖဲ ၁၆.၆.၂၀၁၁ နံၤ တၢ်ကိၢ်တၢ်ဂီၤအပှၤဟဲက့ၤမၤသကိးတၢ်ဒီးပှၤ(၂)ဂၤ (၁) ၇၀၅ အမံၤကွီၣ်ခွံသးနံၤ (၃၅)နံၤ (၂) ၇၇၇ အမံၤ ကွီၣ်လၢၢ်ထံသးနံၤ(၃၅)နံၤ. ဒုၣ်ဒါ ခမရ(၃၃၉)ဃုာ်ကွံာ်လီၤမၢ်(၆)ဂၤ ပှၤထံာ်က့ၤအစိၣ်ထဲ (မိဖိကျါ) တၢ်လီၢ် သံ(၆) ဂၤလၢၢ်. ဖဲ ၁၅. ၆.၂၀၁၁ နံၤ ၁၈၀၀ ဆၢကတီၢ် ဖဲမိပျၢ်ခိၣ်တၢ်လီၢ် ဒုၣ်ဒါ ခမရ(၅၄၇) သုးစ ကိၤ ဘၣ်ဒိဒီးပစဲးပြဲးတဂၤ.